

ကချင်ပြည်နယ် ရဝမ်စီရင်ထုံး

ဦးအောင်သန်းထွန်း

### ကချင်ပြည်နယ် ရဝမ်စီရင်ထုံး

#### ဦးအောင်သန်းထွန်း

ပြည်ထောင်စုနိုင်ငံသားများဖြစ်ကြသော ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ကရင်၊ ကယားစသည့်တိုင်းရင်း သားများအသီးသီးတွင် ဓလေ့ထုံးတမ်းဥပဒေများ ရှိကြပေသည်။ ၎င်းဓလေ့ထုံးတမ်းဥပဒေများကို လေ့လာ ကြည့်လျှင် အလွန်စိတ်ဝင်စားဖွယ်ရာ တရားစီရင်နည်းစံနစ်နှင့်စီရင်ထုံးများကို တွေ့ရှိနိုင်ပါသည်။ ၎င်းတို့၏ နေရာဒေသ၊ သဘာဝနှင့်ယဉ်ကျေးမှုတို့အလိုက် တရားမျှတစွာ တရားစီရင်နိုင်ရေးအတွက် ကြိုးပမ်းချက်များ လည်း ဖြစ်ကြပါသည်။ ဤကြိုးပမ်းချက်များသည်ပင် ဂုဏ်ယူဖွယ်၊ နည်းယူဖွယ်ရာလည်း ဖြစ်ပေသည်။ ခေတ်နှင့်အညီ ပြုပြင်ဖွယ်ရာများလည်း ရှိပေမည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ် ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံများ(ကချင်၊ ကယား၊ ကရင်၊ ချင်းနှင့်ရှမ်း)ကျမ်းများတွင် အဆိုပါတိုင်းရင်းသားတို့၏ဓလေ့ထုံးစံနှင့် ပတ်သက်သော ဥပဒေများ(ဝါ )ဓလေ့ထုံးတမ်းဥပဒေများကို လေ့လာတွေ့ရှိနိုင်ပါသည်။

စာရေးသူသည် နိုင်ငံဝန်ထမ်းတစ်ဦးပီပီ ကချင်ပြည်နယ်သို့ တာဝန်ဝတ္တရားများ ထမ်းဆောင်ရန် တစ် ခါတစ်ခေါက် ရောက်ရှိလျက်နေပေသည်။ စာရေးသူအနေနှင့် တိုင်းရင်းသားတို့၏ဓလေ့ထုံးတမ်းဥပဒေများကို ရှာဖွေစုဆောင်း လေ့လာဆည်းပူးလျက် ရှိနေသည်မှာ အချိန်အတော်ကြာပေပြီ။ ယခုမှ ကွင်းဆင်းလေ့လာခွင့် ရပေတော့သည်။ ယင်းအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်၍ လေ့လာမိသမျှတို့ကို ချစ်စွာသောစာဖတ် ပရိသတ်တို့အား တင်ဆက်ရန် အခါအခွင့်သင့်ပေပြီ။ ထို့ကြောင့် ကချင်ပြည်နယ်၏မြစ်ကြီးနားခရိုင် ကြာရ ပတ္တီးရွာတွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့်လူသတ်မှုတစ်ခုတွင် ကချင်တို့၏ဓလေ့ထုံးတမ်းဥပဒေအရ တရားစီရင် ပုံကို ရေးသားဖော်ပြလိုက်ရပေသည်။

#### ကချင်တောင်တန်းဒေသ ဥပဒေများ

ဤမူခင်းကို မဖော်ပြမီ ကချင်တောင်တန်းဒေသတွင် ကျင့်သုံးနေသော ဥပဒေများအကြောင်းကို အ နည်းငယ် ရှင်းလင်းတင်ပြလိုပေမည်။ ကချင်တောင်တန်းဒေသတွင် ကျင့်သုံးနေသော ဥပဒေများကို အကြမ်း ဖျင်း ရေးသားဖော်ပြရမည်ဆိုသော်-

- (၁)ကချင်တောင်တန်းသားမျိုးရိုးတူစုများ ဆိုင်ရာ စည်းမျဉ်းဥပဒေ။ (၁၈၉၅-ခုနှစ်၊ စည်းမျဉ်းဥပဒေအမှတ်၁)
- (၂)ကချင်တောင်တန်းဒေသအတွက် သက်ဆိုင်စေသော ရာဇဝတ်ကျင့်ထုံးဥပဒေ။ (၁၉၂၂-ခုနှစ်၊ မတ်လ ၂၇ ရက်နေ့စွဲပါ နိုင်ငံရေးရာဋ္ဌာန၊ အမိန့်ကြော်ငြာစာ အမှတ် ၁၀)
- (၃)ကချင်တောင်တန်းဒေသတွင် သက်ဆိုင်စေသော တရားမကျင့်ထုံးဥပဒေ။ (ရန်ကုန်မြို့၊ ၁၈၉၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့စွဲပါ နိုင်ငံရေးရာဋ္ဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၁၄)
- (၄)ကျောက်စိမ်းတွင်းများ စည်းမျဉ်းဥပဒေ။
- (၅)၁၉၄၈ ခုနှစ်၊ ကျောက်စိမ်းတွင်းနည်းဥပဒေကြေညာချက်။
- (၆)ကချင်တောင်တန်းဒေသတွင် အာဏာသက်ရောက်စေပြီးဖြစ်သော ဥပဒေများ။
- (၇)ကချင်ပြည်နယ် ကောင်စီက ပြဋ္ဌာန်းခဲ့သောဥပဒေများနှင့်...

(၈)(၇-၈-၇၂)နေ့စွဲပါ ကြေညာချက်အရ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့တရားရုံးများအား စီရင်ပိုင်ခွင့်များ အပ်နှင်းထားချက်များ ဖြစ်ပေသည်။

**ရဝမ်စီရင်ထုံး**

လွန်ခဲ့သည့်(၂၈-၄-၇၀)နေ့ဆီလောက်က ဖြစ်ပေသည်။ သေသူကွမ်ရော်ခင်သည် ညနေပိုင်းတွင် မြစ်ကြီးနားခရိုင် ကြာရပတ္တီးရွာ လလသသဆိုင် တောင်ဘက်ရှိ နန်းဟီးဖုံ(ခေါ်)ဇီးခမ်၏အိမ်ရှေ့၌ ဆေးလိပ်သောက်နေစဉ် အဆိုပါနန်းဟီးဖုံ၊ ရှင်မလယ်ဖုံနှင့်ဝိညီဒိတန်တို့လူစု ရောက်လာသည်။ ၎င်းတို့နှင့်အတူ ဂျိုးတောင်ဆိုသူလည်း အဖော်အဖြစ် ခေါ်၍ လိုက်ပါလာသည်။

မူလက ရှင်မလယ်ဖုံသည် ဂျိုးတောင်ကို လာပြီး နှိုးခေါ်သည်။ ကျားရှိသဖြင့် ကျားရန်ကို နှိမ်နင်းရန် အဖော်အဖြစ် လာခေါ်ခြင်းဖြစ်၏။ ဂျိုးတောင်၏ဖခင် လောင်ဂျိုးနှင့်မိခင်ဒေါ်လွန်နိုင်တို့က ၎င်းတို့၏သားအား စိတ်မချသဖြင့် မထည့်လို။ ရှင်မလယ်ဖုံက ဇွတ်ခေါ်သဖြင့်သာ စိတ်မပျက်တပါနှင့်လိုက်ပါသွားရသည်။ ရှင်မလယ်ဖုံက ဂျိုးတောင်အား တုတ်ယူခဲ့ရန် ပြောသဖြင့်လည်း တတောင်ခန့်ရှည်သော ဝါးတုတ်တစ်ချောင်းကို ယူဆောင်ခဲ့ရပြီး ရှင်မလယ်ဖုံ၏စက်ဘီးနောက်မှ လိုက်ပါသွားရသည်။

ကြာရပတ္တီးရွာအရောက် လလသသဆိုင်အနီး နန်းဟီးဖုံအိမ်အတွင်းဘက်တွင် သေသူကွမ်ရော်ခင်ကို မြင်တွေ့ရသည်။ ၎င်းအနီးအမှောင်ရိပ်တွင်လည်း အခြားသူနှစ်ဦးခန့် ဆေးလိပ်သောက်နေကြသည်ကို မြင်တွေ့ရပေသည်။ ရှင်မလယ်ဖုံက ၎င်း၏အိမ်အထိ စက်ဘီးနှင့်သွားရောက်ကြပြီးနောက် ၎င်း၏အိမ်တွင် စက်ဘီးကို ထားခဲ့ကြသည်။

ရှင်မလယ်ဖုံနှင့်ဂျိုးတောင်တို့သည် နန်မကျင်ရွာဘက်သို့ ဆက်လျှောက်လာကြရာ တရာခန့်အကွာတွင် နန်းဟီးဖုံနှင့်ဝိညီဒိတန်တို့အားတွေ့၍ ပေါင်းမိပြီး မနားမြင်ဆိုသူ၏ နေအိမ်သို့ ဆက်သွားကြသည်။ မနားမြင်၏အိမ်တွင် နေသူ ရယ်ဝယ်ဖုံအား ခေါ်ပြီး ၎င်းတို့ငါးဦး ပူးပေါင်းပြီး လျှောက်လည်ကြပြန်သည်။

ယင်းသို့လျှောက်လည်ရင်း ညဉ့် ၁၁ နာရီခန့်တွင် လူတစ်ယောက် လျှောက်လာသည်ကို မြင်တွေ့၍ ၎င်းနောက်သို့ လိုက်သွားပြီး ခေါ်ယူစစ်မေးကြသည်။ ထိုသူမှာ သေသူကွမ်ရော်ခင်ပင်ဖြစ်ပေသည်။ နန်းဟီးဖုံ၊ ရှင်မလယ်ဖုံနှင့်ဝိညီဒိတန်တို့က ကွမ်ရော်ခင်၏ကိုယ်ပေါ်တွင် ရှာကြသည်။ ဘာမျှမတွေ့ရ။ ၎င်းနောက် ရှင်မလယ်ဖုံက ကွမ်ရော်ခင်အား ကြိုးနှင့်ချည်ပြီး ကုလားရွာလူကြီးဦးအန်ဒရမ်အိမ်သို့ ခေါ်ဆောင်သွားကြပြန်သည်။ သူကြီးအား မတွေ့ရ။ သူကြီး၏ဇနီးအား ခေါ်သော်လည်း ထွက်မလာ။ ကွမ်ရော်ခင်ကအော်ရာ နန်းဟီးဖုံ၊ ရှင်မလယ်ဖုံနှင့်ဝိညီဒိတန်တို့သုံးဦးက မအော်နှင့်ဟုပြောပြီး ကွမ်ရော်ခင်အား ဝိုင်းဝန်းရိုက်ကြရာတွင် ကွမ်ရော်ခင် သေဆုံးသွားခဲ့လေသည်။ ဂျိုးတောင်မှာ အသက် ၁၅ နှစ်ခန့်အရွယ်ရှိ ငယ်ရွယ်သူဖြစ်သောကြောင့် နန်းဟီးဖုံတို့လူစုအား ဘာမျှမပြောရဲ၊ မတားရဲချေ။ ရှင်မလယ်ဖုံကလည်း အကျိုးအကြောင်း ဖော်ပြောလျှင် သတ်ပစ်မည်ဟုခြိမ်းချောက်ထားသဖြင့် မည်သူမျှ မပြောရဲချေ။

မူပြစ်ခြင်းရာကား ဤမျှသာဖြစ်ပါသည်။ ဤအမှုကို ရာဇသတ်ကြီးပုဒ်မှ ၃၀၂ အရ မြစ်ကြီးနားမြို့ပထမအထူးရာဇဝတ်တရားသူကြီး၏ရုံးတော်သို့ (၁၁-၆-၇၁)နေ့က တရားခံများဖြစ်ကြသော ရှင်မလယ်ဖုံ၊ နန်းဟီးဖုံနှင့်ဝိညီဒိတန်တို့အား တရားစွဲဆိုတင်ပို့ခဲ့လေသည်။ (၁၆-၁၂-၇၁)နေ့တွင် သေသူကွမ်ရော်ခင်၏မိဘဆွေမျိုးများဖြစ်ကြသော ရင်ထန်းခင်နှင့်ဒေါ်ကွမ်မရင်းနန်တို့နှင့်တရားခံများ၏မိဘဆွေမျိုးများဖြစ်ကြသော ဒေါ်တီနွယ်နန်၊ ဦးနန်းဟီးဒီနှင့်ဒဟန်းခင်တို့က တာဝန်ခံရဝမ်လူကြီးများဖြစ်ကြသော ဗိုလ်မှူးကြီးဟောင်းဦးအုဒီးခေါင်းဆောင်သည့်ရလကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရွာလူကြီးများပါဝင်သော ၉ ဦးအဖွဲ့အား ရဝမ်လူမျိုးစုခလေထုံးစံနှင့်ယဉ်ကျေးမှုအရ ကျေအေးလိုကြောင်း တင်ပြလျှောက်ထားခဲ့လေသည်။ ပထမအထူးစက်

ရှင်တရားသူကြီးကလည်း (ပြည်ထောင်စုမြန်မာနိုင်ငံနှင့်နော်ခွန်ဇော်ဘားတို့၏စီရင်ထုံး)(၁၉၆၇-ခုနှစ် မြန်မာ နိုင်ငံစီရင်ထုံး၊ စာမျက်နှာ ၁၄၁၇)ကို ကိုးကား၍ ထောက်ခံပြီး နိုင်ငံတော်တရားရုံးချုပ်သို့ တင်ပြအစီရင်ခံခဲ့ ရာ နိုင်ငံတော်တရားရုံးချုပ်က "ဤအမှုနှင့်ပတ်သက်သူတို့မှာ ကချင်မျိုးရိုးတူစုဝင် ရဝမ်(ခေါ်)ဒုံမျိုး နွယ်စု ဖြစ်ကြပါသည်။ ဖြစ်ပွားရာဒေသမှာ တောင်ပေါ်ဒေသမှပြောင်းရွှေ့လာသော စုစည်းရာတွင် ဖြစ်ပွားသဖြင့် စွဲဆိုသည့်အမှုကို စီရင်ဆုံးဖြတ်ရာတွင် တည်ဆဲဖြစ်သောကချင်တောင်တန်းမျိုးရိုးလူ စုများဆိုင်ရာ စည်းမျဉ်းဥပဒေပြဋ္ဌာန်းချက်များအရ ဆုံးဖြတ်ရမည်ဖြစ်သည်"ဟူ၍ မှတ်ချက်ပြုပြီး ယင်းအမှုကို ကြေအေးခွင့်ပြုလေသည်။

ကချင်တောင်တန်းမျိုးရိုးလူစုများဆိုင်ရာ စည်းမျဉ်းဥပဒေပုဒ်မ ၁၁(၃)တွင် ဆိုခဲ့သည့်တရား မမှုတစ်ခုခုကိုဖြစ်စေ၊ အခြားမူခင်း ကိစ္စတစ်ခုခုကိုဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ ရပ်ရွာထုံးတမ်းစဉ်လာ ကို၎င်း၊ မျှတမှုတော်မှန်ရေးစသော လောကပါလတရားတို့ကို၎င်း ထောက်ထားရမည်"ဟုဖော်ပြ ပြ ဋ္ဌာန်းခွင့်ပြုထားပြီးဖြစ်သည်။

ပြည်သူ့တရားရုံးလက်စွဲစာစောင်(၁) အပိုဒ်(၈၅)တွင်လည်း...

၈၅-(က) "တည်ဆဲဥပဒေအရ ဓလေ့ထုံးတမ်းဥပဒေကို လိုက်နာကျင့်သုံးနေသောဒေသများတွင် ပြည် သူ့တရားရုံးသည် ယင်းဓလေ့ထုံးတမ်းဥပဒေကို ကျင့်သုံးရန် ဆုံးဖြတ်ရမည်"ဟူ၍ အတိအလင်းဖော် ပြပြဋ္ဌာန်းထားပြီးဖြစ်လေရာ "အမျက်ဒေါသလည်း ပြေစေ၊ ရန်ကြွေးလည်း ကျေစေ" ရပ်ရွာပြည်နယ် နှင့်ပြည်ထောင်စုတိုင်းရင်းသားတို့၏စည်းလုံးညီညွတ်ရေးလည်း ဖြစ်ထွန်းစေနိုင်ပေရာ ဤရဝမ်စီ ရင်ထုံးသည် တရားဥပဒေနှင့်လည်း ကိုက်ညီသည့်အပြင် ဓလေ့ထုံးတမ်းဥပဒေနှင့်လည်း လျော်ကန် သင့်မြတ်နေကြောင်းကို တွေ့မြင်နိုင်ပါသည်။

ဗိုလ်မှူးဟောင်းဒေဂူဒီးဦးဆောင်သော (၁၂)ဦးအဖွဲ့က ရဝမ်ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် အနေဖြင့် ကြားဝင်ဖြန့်ဖြေစေပေးရာ ဦးတိန်ရင် ဦးဆောင်သော(၁၀)ဦးအဖွဲ့က အောက်ပါအတိုင်း လျော်ကြေးများ ပေးစေရန် ဆုံးဖြတ်ချက်ချမှတ်ပြီး အမှုကို စေ့စပ်ကြေအေးပေးလိုက်လေသည်။

(က)သင်္ဂြိုဟ်ချိန်(၀၁ )အသုဘလျော်ကြေး

- (၁)အခေါင်းခုတ်လျော်ကြေး-ပုဆိန်တလက်
- (၂)သင်းချိုင်းရှင်း-ဓားတလက်
- (၃)အလောင်းဖုံး-တောင်ရှည်ပုဆိုးတထည်၊
- (၄)သင်္ဂြိုဟ်ပွဲထမင်းချက်ရန်-ဒယ်ကြီးတလုံး၊
- (၅)သင်္ဂြိုဟ်ပွဲပြခန်း-၁၀ ထွာမောင်းတလုံး၊
- (၆)မြေတူးရန်-ပေါက်တူးတလက်
- (၇)အခေါင်းဆောက်ရန်-ဆောက်တလက်

(၈)သင်္ဂြိုဟ်-နွားတကောင်

(၉)အရိုးဖုံး-၁၀ ထွာမောင်းတလုံး

(၁၀)အလောင်းချစဉ် ကုန်ကျသမျှ တရားခံဘက်မှ တာဝန်ဖြစ်သည်။

(၁၁)သံဖိုခနောက်။

(ခ) ဆဂါဝန်(ခေါ်)နတ်ပင့်နတ်ပြန်လျော်ကြေး

(၁)ခွေးတကောင်

(၂)ဝက်တကောင်

(၃)ကြက်တကောင်

(၄)နွားတကောင်

(၅)ကြိုးဆွဲကြက်တကောင်

(၆)ကြိုးတချောင်း

(ဂ)နတ်ဟောဆရာအတွက်

(၁)ဒယ်အိုးကြီးတလုံး

(၂)တောင်ရှည်ပုဆိုးတထည်

(ဃ) ကိုယ်အင်္ဂါရပ်အသီးသီးအတွက် လျော်ကြေး

(၁)ခေါင်းအတွက်-ရှန်ဇုန်(ခ)မရေဒီတလုံး

(၂)ဦးနှောက်-ခါချဉ်ဉာဏ်ကွယ်ပလောင်းအပြည့်

(၃)သွား-ကျားစွယ်လေးချောင်း

(၄)လျှာ မာန်ဂင်မဒါ(ခ)လှတလက်

(၅)ဆံပင်-ဖျံသားရေတချပ်

(၆) မျက်စေ့-ရှုဝါနန်(ခ)ပုတီးနှစ်ကုံး

- (၇)နား-ငွေနှိဘောနှစ်ကွင်း
- (၈)နှာခေါင်း-ငွေဆေးတံတချောင်း
- (၉)လည်ပင်း-ပုတီးသုံးဆုပ်
- (၁၀)နံရိုး-ဓားအလက်နှစ်ဆယ်။
- (၁၁)ခြေလက်များ-သေနတ်လေးလက်
- (၁၂)အစာအိမ်-စဉ်အိုးကြီးတလုံး
- (၁၃)အူများ-ခြောက်ဆုပ် ပုတီးတကွင်း
- (၁၄)ဆီးအိမ်-တောင်ရှည်ပုဆိုးတထည်
- (၁၅)ခါးအောက်ပိုင်းအင်္ဂါများ-သံခနောက်ကြီးတခု
- (၁၆)လက်သည်း၊ ခြေသည်း-သံခနောက်လေးခု
- (၁၇)အသားအရေ-ပုရာဆန်း(ခ)သိုးမွေးအင်္ကျီရှည်တထည်
- (၁၈)နဖူးနှင့်ပါး-ရှင်ရှာ(ခ)လင်းကွင်းတခု
- (၁၉)အသည်းနှလုံးနှင့်အဆုတ်များ-ခါမွေထ(ခ)ကြေးအိုးတခု

(င) မန်ရီဂျာ(ခ)အသက်လျော်ကြေး

- (၁)နွားဆယ်ကောင်
- (၂)ရှန်တောင်မခါ(ခ)သံခနောက်ဆယ်လုံး
- (၃)အဆင်ရမ်ဆာ(ခ)မောင်း ၁၀ ထွာဆယ်လုံး
- (၄)မတော်ရှန်(ခ)ရဝမ်စောင် ဆယ်ထည်
- (၅)ဂျေဖီတ(ခ)သံဒယ်အိုးကြီးဆယ်လုံး
- (၆)ရှန်တာဆဲလ်မွန်(ခ)ဓားအချောင်းတရာ
- (၇)တန်ဂျေဆဲရ်(ခ)ဆိတ်ဆယ်ကောင်
- (၈)အင်္ကျီရှည်ဆယ်ထည်
- (၉)ပုရာဆန်း(ခ)သိုးမွေးအင်္ကျီဆယ်ထည်

- (၁၀) ရှုန်းစုန်း(ခ)ဒယ်အိုးဆယ်လုံး
- (၁၁) ခါမွန်(ခ)ကြေးအိုးဆယ်လုံး
- (၁၂) ကော့လာ(ခ)မြေအိုးကြီးဆယ်လုံးနှင့်
- (၁၃) ဝက်ဆယ်ကောင်

စကားပိတ်လျော်ကြေး

- (၁) ခရတ်ဝ(ခ)ဝက်ကောင်
- (၂) ဝထုရှုန်(ခ)ဓားတချောင်း
- (၃) ထရီဆိဟိန်း(ခ)ကြိန်တချောင်းနှင့်
- (၄) အီဆီးလ်(ခ)ချည်တလုံးတို့ဖြစ်လေသည်။

ဤသို့ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ကြာရပတ္တီးရွာတွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော လူသတ်မှုမှာ ရဝမ်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းဥပဒေနှင့်အစဉ်အလာများအရ အေးချမ်းစွာ ကြေအေးခဲ့သည့်အဖြစ်သို့ ရောက်ရှိခဲ့ရပေသည်။

တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအရ ကြေအေးစေစပ်ဖြန်ဖြေပေးခြင်း၏ အနှစ်သာရနှင့် ပတ်သက်၍ "နော်ခွန်ဇော်ဘား၏စီရင်ထုံး" တွင် တရားရုံးချုပ်က ညွှန်ပြထားသည်မှာ-

"ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးတမ်းဥပဒေများတွင် တရားမျှတခြင်း၊ သိမ်မွေ့ခြင်း အင်္ဂါများစွာ ပါဝင်သည်။ ထို့ကြောင့်လည်း ယင်းဓလေ့ထုံးတမ်းများသည် အခွန်ရှည်စွာ ရပ်ရွာ၊ နိုင်ငံ၏ လုံခြုံရေး၊ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှုတို့ကို ကောင်းစွာထိန်းသိမ်းခဲ့ပြီးလျှင် ဥပဒေအဖြစ် ခိုင်မာစွာ သက်ဝင်လှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဥပဒေဟူသည် လူအများ၏စိတ်နှလုံးတွင် ကိန်းဝပ်ပါမှ တန်ခိုးထက်မြက်သည်။ ထို့ကြောင့် လူအများက သိကျွမ်းနားလည်၍ သဘာဝအလျောက် လက်ခံကြသော ဓလေ့ထုံးတမ်းဥပဒေများသည် အထူးပင်တန်ခိုးထက်မြက်သည်။ အများ၏လက်ခံခြင်းတွင် အင်အားသည် တောဓလေ့ထုံးတမ်းဥပဒေကို ကျူးလွန်သူသည် သာမန်ပြစ်ဒဏ်အပြင် ရပ်ရွာက ပယ်ခြင်းကိုလည်း ခံရတတ်သေးသည်။ ရပ်ရွာကလည်း သဘောတူ ဓလေ့ထုံးတမ်းဥပဒေကလည်း ခွင့်ပြုသောနည်းလမ်းဖြင့် ကြေအေးပြန်လျှင်ကား ကျူးလွန်ခဲ့ခြင်းကို မေ့ပျောက်ခွင့် လွှတ်ကြ၍ အိမ်နီးနားချင်း ဆွေမျိုးသားချင်း၊ ရပ်သူရွာသားချင်းကို မေတ္တာမပျက် စည်းလုံးညီညွတ်စွာ လုပ်ကိုင်နေထိုင်ကြပြန်သည်။"

ဟူ၍ မှတ်ချက်ပြုထားသည်ကို ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်း အလေးအနက် ခံယူကျင့်သုံးအပ်ပေသတည်း။

ဦးအောင်သန်းထွန်း

မှတ်ချက်။ ။၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွဲ(၂၂)၊ အမှတ်(၄)ထုတ် မြဝတီမဂ္ဂဇင်း စာမျက်နှာ  
(၁၀၇ မှ ၁၁၀)ထိ၌ လာရုံသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားခြင်း ဖြစ်ပါသည်။